

လွတ်ကွက် က၊ <lut kwet> 破绽，漏洞：～ အများကြီးရှိ၏။ 漏洞百出。

လွတ်ကျွတ် က၊ <lut kyut> 摆脱(牵制、束缚、困难、不良的处境等)

လွတ်ခြင်း က၊ <lut khyi> (古)突然，匆匆忙忙

လွတ်ငြိမ်း က၊ <lut nyein> 免除，豁免：သေဘေးမှ ~ ပါစေတော့။ 但愿躲过死亡的灾难。 / ကျောင်းလခ ~ ခွင့်ရ၏။ 免交学费。

လွတ်ငြိမ်းချမ်းသာခွင့် န၊ <lut nyein: khyan: dha gwin> 赦免，豁免

လွတ်ငြိမ်းခွင့် န၊ <lut nyein: gwin> 豁免，赦免

လွတ်ထွက် က၊ <lut htwet> = လွတ်မြောက်

လွတ်ပေါက် န၊ <lut paut> ① 摆脱……的机会，生路 ② 漏洞，破绽：ဥပဒေများ၌ ~ များရှိနေသည်။ 法律条文有漏洞。

လွတ်ပြေး က၊ <lut pyei> 逃脱

လွတ်မြောက် က၊ <lut myaut> 解放；逃脱：ခေါင်းပျံဖြတ်မှုအောက်မှ ~ ခဲ့ပြီ။ 摆脱了剥削。

လွတ်မြောက်ရေး န၊ <lut myaut yei> 解放

လွတ်ရာကျွတ်ရာ န၊ <lut ya kyut ya> 自由自在的地方，摆脱干扰、束缚的地方②僻静处，清静的地方。背地里：～ ကိုသွားနေကြ။ 到清静地方去住。

လွတ်ရှင်း က၊ <lut shin> = လွတ်ကင်း

လွတ်လပ် န၊ <lut lat> ① 自由，独立：～ စွာကိုးကွယ်နိုင်မှု 信仰自由 / ~ စွာပြောဆိုရေးသားနိုင်မှု 言论自由 ③ 无牵无挂的，无家室牵挂的

လွတ်လပ်ကိန်းရှင် န၊ <lut lat kein: shin> 【数】自变量

လွတ်လပ်ခွင့် န၊ <lut lat khwin> 自由

လွတ်လပ်မှု န၊ <lut lat hmu> 自由，独立

လွတ်လပ်ရေး န၊ <lut lat yei> 独立，自由：～ နေ့ 独立节
လွတ်လွတ်ကင်းကင်း က၊ <lut lut kin: gin> 无拘无束地，无牵连地：ထိုလင်မယားနဲ့ ~ နေပါ။ 你不要跟那两口子来往。

လွတ်လွတ်ကျွတ်ကျွတ် က၊ <lut lut kyut kyut> ① 完全摆脱控制：သူ့ကျွန်ဘဝမှ ~ ဖြစ်သွားပြီ။ 他完全摆脱了奴隶生活。 ② 无依赖：ကိုယ့်အားကိုယ်ကိုးပြီး ~ အဆက်မေးနိုင်သည်။ 可以自己维持生活了。 ③ 无牵挂地 ④ 彻底了结地：စာမေးပွဲ ~ ကိုအောင်သည်။ 考试全部通过。

လွတ်လွတ်ဆွတ်ဆွတ် က၊ <lut lut hsut hsut> (书)怀念地，悲痛地

လွတ်လွတ်ရက်ရက် က၊ <lut lut yet yet> 慷慨地

လွတ်လွတ်လပ်လပ် က၊ <lut lut lat lat> 自由地

လွန် က၊ <lun> 蠕动，扭动，翻滚(身体等)：မြေ ~ သွားသည်။ 蛇蠕动着。 / ကျန်တော်နိုးတိုင်းခင်ဗျား ~ သံကြားသည်။ 我醒来时总听到你辗转反侧的声音。

လွန်ထုံမှု န၊ <lun' ton' hmu> 【生】反射，反射作用

လွန်ထက် က၊ <lun' tet> 添枝加叶，赘述：လိုရင်းကိုပြောပါ။ ကား ~ မပြောနဲ့။ 说主要的意见吧，次要的就不必赘述了。

လွန်ထ က၊ <lun' hta> 挣扎着起来

လွန်ပြူး က၊ <lun' myu> 活蹦乱跳：ငါးများ ~ ကြသည်။ 鱼群活蹦乱跳。

လွန်ယက် က၊ <lun' yet> 扭动；翻动

လွန်လူး က၊ <lun' lu> = လူးလွန်

လွန်လိမ် က၊ <lun' lein> 拧，扭

လွန်လွန် က၊ <lun' lun> ① 袅袅：မီးခိုးတ ~ တက်သည်။ 炊烟袅袅。 ② 心神不定，精神恍惚

လွန် I န၊ <lun> ① 绳索，(拔河用)绳子 ② 手钻 ③ 【植】零陵香 Ocimum sanctum, Linn (The sacred basil) II က၊ <lun> ① 过分，过火：ခင်ဗျားပြောတာ ~ နေပြီ။ 你说的话过头了。 ② 违抗：မိဘကားကို ~ ချစ်တော်။ 不应该违背父母的话。 ③ (病)到晚期：ရောဂါက ~ နေသဖြင့်ဆေးမပီတော့ပေ။ 病入膏肓，药石罔效。 ④ 克服：လူမှုကွေ့ကို ~ နိုင်အောင်ကြိုးစားဆောင်ရွက်ကြရသည်။ 努力克服人生中的困难。 ⑤ 渡过，过去：အနှစ်နှစ်သယ် ~ ခဲ့ပြီ။ 过了二十年后。 / ~ တာတွေ ~ ပါစေတော့။ 过去的事就让它过去吧！ ⑥ 死，驾崩：ထိုပင်း ~ လျှင်အိမ်ရွှေပင်းနန်းတက်လေ၏။ 皇帝驾崩后，太子继位。

လွန်ကဲ က၊ <lun ke> 过分，过度，超过(限度)

လွန်ကျူး က၊ <lun kyu> ① 过度，过量 ② 违犯，违背(法律等) ③ 通奸

လွန်ကြိုး န၊ <lun gyo> ① 绳，索 ② (拔河用)绳子

လွန်ကွင်း န၊ <lun gwin> 绳套

လွန်ကျှဲ က၊ <lun kyun> 过分，过度，过头

လွန်စက် န၊ <lun zet> 钻孔机

လွန်စွာ က၊ <lun zwa> 非常，很

လွန်ဆန် I က၊ <lun hsan> 违背，违抗：ဥပဒေကိုပည်သူမျှမ ~ ခိုင်။ 谁也不能违背法规。 II န၊ <lun zan> 【植】零陵香的果仁

လွန်ဆွဲ က၊ <lun hswe> ① 拔河(缅甸民间以拔河祈雨) ② (双方)较量争夺：အယူအဆနှစ်မျိုး ~ နေတယ်။ 两种主张相持不下。

လွန်ဆွဲပွဲ န၊ <lun hswe: bwe> 拔河比赛

လွန်တရာ က၊ <lun t-ya> 非常，极为

လွန်ပူ န၊ <lun bu> 手钻，钻孔机

လွန်ပူကြိုး န၊ <lun bu gyi> 螺丝钻，钻子

လွန်ပူစက် န၊ <lun bu zet> = လွန်ပူ

လွန်ပွဲ န၊ <lun bwe> = လွန်ဆွဲ

လွန်ပို န၊ <lun bo> 【植】山楝子